



# ထေရဝါဒမျွဲ့ဒေသနာနှင့် ဂိပသာနာပြန့်ဖွားရေးအယ်း



NEW APPROACH TO BUDDHA DESANA

မျွဲ့ဒေသနာကို စနစ်သစ်နည်းဖြင့် လေ့လာခြင်း

ဘဝါး(၁၄)

## ခန္ဓာလီးပါးနှင့် တညာတိတရား

၂၀၁၀ - ခနှစ်၊ ဖေဖော်ဝါရီလ ၂၅-ရက်  
(၂၅)ကြိမ်မြောက်၊ ဗုဒ္ဓနည်း နာမ်ရပ်လေ့ကျင့်ရေးစခန်း  
ဆုတောင်းပြည့်ဘုရား မန္တလေးမြို့တွင် ဟောကြားသောတရားတော်

## ဦးဇွေးအောင်

(မဟာသူမြို့ဘဏ်)

ပရောင်နာယက၊ ထေရဝါဒမျွဲ့ဒေသနာနှင့် ပိပသာနာပြန့်ဖွားရေးအယ်း  
တွေဖက်ရှာနမှုံး (ပြစ်း)၊ နိုင်းတော်ပရိယတိသာသန္တတော်လိုပါ မန္တလေး

## မူနှစ်သာရာကို စနစ်သီးဖြော်လေ့ရှာခြင်း

တာစဉ် - ၁၄

### ခန္ဓာဝါးပါးနှင့်ပညတ်တရား

၂၀၁၀-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊  
မန္တလေးမြို့၊ ဆုတေသန်းပြည့်ဘူရားတွင်  
၂၂-ကြိမ်မြောက် ဗုဒ္ဓနည်း၊ နာမ်ရှုပ်လေ့ကျင့်ရေးစခန်း၏  
ဟောကြားသောတရားတော်

### ဦးငြေးအောင်

(မဟာသုဒ္ဓဘဏ်တိဂေါဓ)

ထေရဝါဒဗုဒ္ဓဘဏ်နာနှင့်စိပ်သာနာပြန်ပြားရေးအသင်း  
တွဲဖက်ရှာနှုန်း၊ နိုင်းတော်ပို့ယွှေ့သာသနာတက္ကသိုလ်မန္တလေး)

## ခန္ဓာ ၅ပါးနှင့် ပညာတိတာရား

အခု ရှုမှတ်ပွားများနေတယ်ဆိုတာဟာ ရူပက္ခန္ဓာကြီး၏ အတွင်း  
မှုရှိနေသော ကောင်းသအသီးသီး၊ အဆင်းရှုပါရုံကို ရှုမှတ်ပွားများတဲ့  
အလုပ်။ ဒီအလုပ်ကို ဒေသနာမှာပါတဲ့စကားအရ ကာယာနှုပသုနာ  
ကမ္မာဌာန်းတရား။ အခု ရှုမှတ်နေတဲ့ ကမ္မာဌာန်းတရားတွေရဲ့ အလုပ်နယ်  
ပယ် ဘယ်လောက်ထိအောင် ကျယ်ဝန်းတယ်၊ ဘယ်လောက်ထိအောင်  
နက်နဲ့တယ်၊ ဘယ်လောက် သိမ်မွေတယ်ဆိုတာ အဟုတ်လွှဲလာကြည့်မှ  
သဘောပေါက်ပါတယ်။ အဲဒါတွေဟာ စာထဲမှာဖော်ပြတာကတော့ ကာ  
ယာနှုပသုနာသတိပဋိနှင့်လိုပဲ ပြောလိုက်ပါတယ်။

ကေသာ၊ လောမာ၊ နခါ တစောဆိုတဲ့ ဆံပင်၊ မွေးညင်း၊ ခြေ  
သည်း၊ လက်သည်းဆိုတာလောက် ကျက်ခိုင်းပြီးတော့ ဒါတွေဟာ ကာယ  
ပလိုပြောတာ။ အဲဒီလောက်ပြောရုံနဲ့တော့ အခုရှိနေတဲ့ လူတို့အသီ စွမ်း  
အားနဲ့ ကာယာ၏အဓိပ္ပာယ်ကို ပြန်ပြန်ပြူးပြူး၊ ကျယ်ကျယ်ဝန်းဝန်း၊ နက်  
နက်ရှိင်းရှိင်း မသိဘူး။ သဘောမပေါက်ဘူး။

အရေးကြီးတာက ပြန်ပြန်ပြူးပြူး သိရမယ်။ ကျယ်ကျယ်ဝန်းဝန်း  
သိရမယ်။ နက်နက်ရှိင်းရှိင်း သိရမယ်။ သိမှ ရူပက္ခန္ဓာ၏ အဓိပ္ပာယ်ကို  
ပြည့်ပြည့်စုံစုံအာရုံယုန်းရှိင်တာပါ။ ဒီရူပက္ခန္ဓာနှင့် ပတ်သက်သည့်အကြောင်း  
အရာများကို ထိုက်သင့်သည့်အားလုံးစွာ ပြည့်စုံအောင် အာရုံယူပြီးတော့  
ရှုမှတ်ဖို့အလုပ်။ စာထဲမှာပါတာကတော့ နမူနာလောက်ကလေး ခေါင်းစဉ်  
ပြောတာ။ ခေါင်းစဉ်လောက်ကလေး ပြောရုံနဲ့တော့ ပိုင်းပိုင်းခြားခြား

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

မသိပါ။

တကယ်တည်နေပုံ၊ သူရဲ့ အရောင်အဆင်း၊ သူပုံသဏ္ဌာန်၊ ဒါထက်ပိုပြီး ခဲယဉ်းတာက သူတို့ရဲ့ အလုပ်တွေ။ အဲဒါတွေဟာ အဟုတ်သိဖို့နားလည်လိုတဲ့ ပညာ။ ကာယာနှုပသုနာပညာ။ ဒီပညာကို သင်ထားမှ ကာယာနှုပသုနာသတိပဋိနှင့်ကို ပွားများနှင့်တာ။

ကာယာကြီးက ရှိနေသမျှ ကောဇာသတွေဟာ ကလာပ်စည်းတွေနဲ့ တည်ဆောက်ထားရတာ။ ကလာပ်စည်းပေါင်းက ကုဋ္ဌတစ်သိန်းကျော် ရှိပါတယ်။ ကုဋ္ဌတစ်သိန်းကျော်မှာ အမျိုးအမည်အားဖြင့် ခွဲလိုက်လျှင် ကလာပ်စည်းအမျိုးပေါင်း နှစ်ရာကျော် ရှိပါတယ်။ ဆံပင်ဖြစ်အောင်လုပ်ထားတဲ့ ကလာပ်စည်းတွေကလည်း အမျိုးမျိုး၊ အရေပြားဖြစ်အောင် လုပ်ထားတဲ့ ကလာပ်စည်းတွေကလည်း အမျိုးမျိုး၊ အသားဖြစ်အောင် လုပ်ထားတဲ့ ကလာပ်စည်းတွေကလည်း အမျိုးမျိုး၊ အရိုးဖြစ်အောင် လုပ်ထားတဲ့ ကလာပ်စည်းတွေကလည်း အမျိုးမျိုး။

အရိုးဖြစ်အောင်လုပ်ထားတဲ့ ကလာပ်စည်းပေါင်းကိုက အမျိုးပေါင်းများစွာ။ အဲဒါလေး တစ်ခုတည်းပေါင်းပြီး အရိုးကလာပ်စည်းလို ခေါ်တာ။ သူကဏ္ဍနဲ့ သူအမျိုးတွေ။ အပေါ်ကုန်းထားတဲ့ ကြော်ရောင်ဖြစ်အောင်လုပ်ပေးသော ကလာပ်စည်းက တစ်မျိုး၊ အထဲထဲက ရော်ပြုကလေးတွေလို ပွဲနေအောင် လုပ်ပေးထားတဲ့ဟာကတစ်မျိုး။ သို့သော်လည်းပဲ အကျယ်ဖြန့်ပြီး မပြောနိုင်တော့ အရိုးကလာပ်စည်းလောက်သာ ပြောရတာ။ တကယ် ရှုမှုတ်ခိုင်းတဲ့အခါကျတော့ အငြိုကကမ္မာ့နှင့် အငြိုကကမ္မာ့နှင့် ဆိုတာ အရိုးစုဆိုတာလောက်ပြောတာ။

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မအောက်)

ဒီ ရှိနေတဲ့ ကော်များသတွေအားလုံးဟာ ဟောဒီ ကလာပ်စည်း အသီးသီးနဲ့ တည်ဆောက်ထားလို့ ကော်များသတွေ ဖြစ်တာလို့ဆိုတာ သိဖို့လိုပါတယ်။

အဲဒီကလာပ်စည်းအသီးသီးကိုက ဓာတ်ခဲ့ ဓာတ်ရည်၊ ဓာတ်ငွေး ဓာတ်အားတွေနဲ့ တည်ဆောက်ထားလို့ ကလာပ်စည်းဖြစ်တာ။ ကလာပ်စည်းတွေ ပူးပေါင်းမိလို့ ကော်များသတွေ ပူးပေါင်းမိမှ ကာယဆိုတဲ့ ရူပကာယကြီး (ခန္ဓာကြီး) ဖြစ်တာ။ အဲဒီလို အဆင့်ဆင့် တည်ဆောက်ထားပုံကို ညက်နှင့်ဆင်ခြင်နှင့်အောင် အခြေခံပညာကို သင်ရပါတယ်။

လူတို့၏ အသိစွမ်းအားက အလွန်အားနည်းတယ်။ တော်ရုတ်နှင့် နဲ့ မမှတ်မိဘူး။ သဘောလည်း မပေါက်ဘူး။ အဲတော့ မှတ်မိအောင်လည်း ကြီးစားတယ်။ သဘောပေါက်အောင်လည်း သင်ပေးရတယ်။ အဲဒါဟာ အခု ဒီအဆုတ်တွေ၊ နှုလုံးတွေမြင်တော့၊ ဒီ ရူပါရုံအဆင်းနဲ့ မြင်ရတဲ့ အဆုတ်၊ နှုလုံးတို့ဟာ အရှပ်မျှသာ။ မိမိရင်တွေးမှာရှိနေသော အဆုတ်တွေ၊ နှုလုံးတွေက အဟုတ်ရှိတဲ့ အဆုတ်တွေ၊ နှုလုံးတွေ။ အရှပ်ကြီးက သက်မဲ့၊ မိမိရင်တွေးကဟာက သက်ရှိ။ အလွန်ကွာခြားတယ်။ သက်ရှိကမှ အလုပ်လုပ်နိုင်တာ။ အလုပ်လုပ်မှ ရှင်တာပါ။ ရှင်မှ ဘဝရှိတာ။ အဲဒီလို အဆက်ဆက် အကြောင်းအရာတွေကို ဆင်ခြင်စဉ်းစားတတ်အောင် ဒီ ပညာတွေ သင်ယူရပါတယ်။ ဒီပညာတွေ သင်ယူပြီးတော့မှ ဒီပညာတွေ နဲ့ ဘဝနာမယဖြစ်အောင် ပွားများရပါတယ်။

ဒီရူပကွန္ာကြီးက ရှင်လည်းရှင်တယ်။ ပြီးတော့ ပြုပြင်ထိန်းသိမ်းမှ

## ခန္ဓာဝါပါနှင့် ပညတ်တရား

ကိစ္စကိုလည်း လုပ်ပေးရတယ်။ အဲဒီလို သူက မှန်ကန်စွာလုပ်ပြီး စွမ်းအား တွေ့လည်း ထုတ်ပေးရတယ်။ စွမ်းအားဆိုတာ တစ်မျိုးတည်းမဟုတ်ဘူး။ အမျိုးမျိုး။ အဲဒီတော့ ခန္ဓာကိုယ်ကြီးက သူကိစ္စနဲ့ သူအရေးကို သူက ပြောနေတာ။ သူပြောတဲ့ စကားလုံးတွေ (ခန္ဓာကပြောတဲ့ စကားလုံးတွေ) ကို ဉာဏ်ပညာရှိမှ သင်ဖူးမှ ခန္ဓာကပြောတာကို သဘောပါက်တာ။ နေ့စဉ်နှင့်အမျှ မနက်မိုးလုံးလာလျှင် ဆာတာ အမှုန်ပဲ။ အဲဒါ ခန္ဓာကိုယ် က သူရဲ့အစာအိမ်တွင်းမှာ အစာလိုနေပြီဆိုတာကို ခံစားမှုဝေဒနာနဲ့ ပြောနေတာ။ အဲဒီဝေဒနာက ကောင်းတဲ့ဝေဒနာလား၊ ဆိုးတဲ့ဝေဒနာ လား၊ ဆိုးတယ်။ ပင်ပန်းတယ်။ ဘာဝေဒနာခေါ်တုန်း၊ ဒုက္ခဝေဒနာ။ အဲဒီ ဒုက္ခဝေဒနာကို ခန္ဓာကပြောတာ။ ဘာလုပ်ဖို့ပြောတာတုန်း၊ အစာ စားဖို့။ ဘာဖြစ်လို့ အစာစားရမှာတုန်း၊ အစာမရှိရင် ဆက်လက်ပြီးတော့ မရှင်နိုင်ဘူး။ ဒါကြောင့် စားရတာ။ အဲတော့ ဒါ ဘာနဲ့ဘာနဲ့ ဆက်နေတာ တုန်း၊ ခန္ဓာမှာ ရုပ်ကွန်နဲ့ ဝေဒနာကွန်နှစ်ခု ဆက်နေတာ။ ဆာနေတယ် ဆိုတာ ဘာခန္ဓာတုန်း၊ ဝေဒနာကွန်း။ ဘယ်သူက ဆာတာတုန်း၊ ရှုပ ကွန်းက။ အဲတော့ ခန္ဓာနှစ်ခု ထင်ရှားအလုပ်လုပ်တာကို ပြတာပါ။ ဝေ ဒနာကွန်းက နာမ်ခန္ဓာထဲက ခန္ဓာတစ်ပါး။

အဲတော့ ထမင်းဆာတယ်၊ ရေဆာတယ်လို့ ပြောတယ်မဟုတ် လား။ သူပြောရင် ထမင်းလည်း စားရတယ်။ အစာလည်း စားရတယ်။ ရေလည်း သောက်ရတယ်။ အဲဒီအစာတွေ ကျေည်ကွားပြီးတဲ့ အခါကျ ဒီအစာဟောင်းတွေ စွန့်ရမယ်။ စွန့်ရမယ်ဆိုတဲ့ အခါကျတော့လည်း ဒုက္ခ ဝေဒနာနဲ့ပြောတာ။ ဆီးသွားဖို့ ဝမ်းသွားဖို့ ဒုက္ခဝေဒနာနှင့် ပြောတာပါ။

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်ကစေ)

အဟုတ်ကို မလုပ်ရင်မရဘူး။ သိအောင် ဒုက္ခဝေဒနာနဲ့ သတိပေးတာ။ အဲတော့ ဝေဒနာဆိုသော ခံစားမှုသည် ရူပက္ခန္ဓာက အသုံးပြုနေတာပါ။ သူရှင်ရေးလုပ်ဖို့ကို သိအောင် ဝေဒနာတွေနဲ့ သတင်းပေးနေတာ။

အဲဒီလို ဆက်စပ်ပြီးတော့ သိမှု။ ဝေဒနာဆိုတာဟာ သဘာဝတရား။ ရုပ်ခန္ဓာကလည်း သဘာဝတရား။ သဘာဝတရားတွေ အလုပ်လုပ်နေတာ။ ရှင်ရေးလုပ်နေတာပါ။ ရုပ်ရော၊ နာမ်ရော နှစ်ပါးစလုံး ရှင်ရေးလုပ်နေတာ။ ဒီဟာ ဆင်ခြင်ရမယ့် သဘာဝ၊ စဉ်းစားရမယ့် သဘာဝ။ အဲဒီကိစ္စကို ရှိခိုးလူက ပညာသင်မထားတော့ ဆာရင် ငါဆာတယ်ပဲ ပြောတာ။ ဝမ်းသွားချင်လည်း ငါ ဝမ်းသွားချင်တယ်။ ဆီးသွားချင်လည်း ငါ ဆီးသွားချင်တယ်ပဲ ပြောတာပါ။ အမှန်က ခန္ဓာက သူကိစ္စကို သူပြောနေတာ။ ဒါဟာ ငါနဲ့ ခန္ဓာ၏အလုပ်နဲ့ မကွဲတာပါ။ ဘူးက သင်ပေးတာက ငါနဲ့ ခန္ဓာ၏အလုပ်နဲ့ ကွဲအောင် ဆင်ခြင်၊ စဉ်းစား။ အဲဒီသဘာဝ တွေဟာ အဟုတ်သိထားမှ တရားဆိုတာ နှုလုံးသွားနိုင်တာ။

ဒီလို နှုလုံးသွားနိုင်မှ သိတာပါ။ အဲဒီ နာနေ၊ ကျင်နေတယ်ဆိုတာ ဓာတ်တွေ။ နာမ်ဓာတ်တွေ။ အဲဒီနာမ်ဓာတ်တွေဟာ သူတို့ အလုပ်လုပ်ဖို့ အတွက် ရူပက္ခန္ဓာက နောက်က ပြောနေတာပါ။ ရူပက္ခန္ဓာက သူဓာတ်တွေနဲ့ပြောတော့ နာမက္ခန္ဓာက ဝေဒနာနဲ့ ထုတ်ဖော်တယ်။ အဲဒီသဘာမှာ ရူပက္ခန္ဓာရဲ့ဓာတ်တွေက သူဟာနဲ့သူ ထုတ်လိုက်တော့ နာမက္ခန္ဓာက ဝေဒနာနဲ့ ပြောရတယ်။ အဲတော့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေက တစ်မျိုး။ နာမပိုင်းဆိုင်ရာ စွမ်းအားတွေက တစ်မျိုး။ သူတို့နှစ်ခု ပူးတွဲပြီးတော့ အလုပ်လုပ်ကြရတာ။ အဟုတ် အလုပ်လုပ်နေလို့ အဟုတ်

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

အသက်ရှင်နေတာ။

သူတို့ အသက်ရှင်နေမှန်းကို ဒီပညာမျိုးမသင်ဖူးတော့ မသိပါ။ မသိတာ အမှန်ပဲ။ အဲဒီပညာမတတ်လို့ မသိတာရယ်၊ ဂရုမစိုက်လို့ မသိတာရယ်။ ဒါသည် အဝိဇ္ဇာ။ လူတွေက အဝိဇ္ဇာနဲ့နေတယ်။ ငါနဲ့ နေတယ်။ ဘဝမှာ အဝိဇ္ဇာနဲ့ ငါနဲ့ တွဲပြီးတော့ လုပ်နေတာ။ အဲဒီကိစ္စတွေက သိရာသိကြောင်းအတွက် ပြောစရာတွေ များပါတယ်။

ခန္ဓာဝါးပါး၊ ခန္ဓာဝါးပါးဆိုတာဟာ ရှုပ်စွမ်းအားက တစ်ပါး၊ နာမ်စွမ်းအားက လေးပါး၊ အဲဒီ ငါးပါးစလုံး ပူးတွဲပြီး အလုပ်လုပ်တာ။ နာမ်ခန္ဓာက သိအားပါတယ်။ မှတ်အားပါတယ်။ ခံစားအားပါတယ်။ အားထုတ်တဲ့ စွေ့ဆော်တိုက်တွေနဲ့အား ပါတယ်။ အဲဒီအား လေးမျိုးကို နာမ်ခန္ဓာလေးပါး၊ ရှုပ်ခန္ဓာက ထုတ်တာ ရှုပ်စွမ်းအား။ အဲဒီ ငါးပါးစလုံး ပူးတွဲပြီးတော့ အလုပ်တွေလုပ်နေတာ။ လုပ်နေတဲ့အလုပ်တွေရဲ့ အကြောင်းကို ပြောတော့လည်းပဲ ကျယ်ဝန်းပါတယ်။

အခု ဒီရှုပ်တရားနဲ့ နာမ်တရားနှစ်ပါးတို့ ထမင်းဆာတယ်လို့ လူတိုင်းပြောတယ်။ ငါ ထမင်းဆာလာပြီ။ ဒီလိုပြောတာ။ သို့သော် အတွင်းကရှုနေတဲ့ ဓာတ်တွေကပြောတာလို့ မသိဘူး။ တကယ်တော့ ဓာတ်တွေကပြောတာ။ ဓာတ်တွေ ပြောပုံပြောနည်းကျတော့လည်း ပညာတွေနဲ့ အစာအိမ်က ပြောပါတယ်။ အစာအိမ်ကထုတ်သော အချဉ်ရည်များ။ အစာရှိနေတွေနဲ့ အချဉ်ရည်တွေ ပြောတဲ့နဲ့နေတော့ အကြောင်းမဟုတ်ပါ။ အစာမရှိသောအခါ အစာအိမ်နဲ့ရုံးမှုရှိသော အမေးပါးတွေကို အချဉ်ရည်တွေကတိုက်ခိုက်တာ။ အဲဒီ အမေးပါးတွေထဲမှာ ဓာတ်ကြောတွေပါတယ်။ ခံစား

## ဆရာတိုးပြီးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်ကစေ)

မှုကို ထူတ်ဖော်တဲ့ ဝေဒနာဓာတ်ကြာတွေ။ ဝေဒနာဓာတ်ကြာတွေကို အချဉ်ရည်တွေက တိုက်လိုက်တော့ လျှပ်စစ်ဓာတ်အားနဲ့ ပြန်ပြောတာ။ ရုပ်ကပြောတဲ့ အပိုင်းက လျှပ်စစ်ဓာတ်အားနဲ့။ အဲဒါကို နာမ်က ဒုက္ခဝေ နာနဲ့ ဖော်ထုတ်ပါတယ်။

အဲဒီအကြောင်းအရာတွေဟာ သဘာဝတရားတွေ အလုပ်လုပ် နေပေမယ့်လို ဒီပညာမျိုးတွေမသင်ရင် ဓာတ်တွေ အလုပ်လုပ်နေတာပါ ဆိုတာကို အမို့ပွားယ်ပေါ်အောင် မစဉ်းစားနိုင်ဘူး။ တကယ့် တကယ်ကျ တော့ ဓာတ်တွေက ရှုပ်ခန္ဓာပိုင်းဆိုင်ရာကလည်း ဓာတ်တွေနဲ့ နာမ်ခန္ဓာက လည်း ဓာတ်တွေနဲ့။ ဓာတ်တွေလိုပြောတော့ ဓာတ်ကို ဉာဏ်ရောက် အောင် စဉ်းစားပါ။

အဲဒီမှာ အခုသုံးနေတဲ့စကားကို နားလည်အောင်ပြောတော့ ခန္ဓာ - ခန္ဓာလိုပြောရင် လူက ဆံပင်၊ မွေးညွင်း၊ ခြေသည်း၊ လက်သည်းတွေနဲ့ တည်ဆောက်ထားတဲ့ အတုံးအခဲကြီးကို ခန္ဓာလိုသိတယ်။ အဲဒီဟာဟာ တစ်စိတ်တစ်ဒေသများသာ ပါဝင်တာ။ အဲဒီ အတုံးအခဲကြီးထဲမှာ ရေတွေ အပြည့်နဲ့။ ဒီအတုံးအခဲကြီးကို အတုံးအခဲကြီးလို ထင်တယ် မဟုတ်လား။ ဒီအတုံးအခဲကြီးထဲမှာ ရေက ခုနှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ အဲဒီရေတွေ က အဟုတ်အလုပ်လုပ်နေတာ။ အဲတော့ ခန္ဓာလိုပြောရင် ဒီအစိုင်အခဲကြီးလောက်ပဲမြင်တော့ ဒါပဲထင်တာ။ အတုံးအခဲက သုံးဆယ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ရေက ခုနှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ အဲဒီ သဘာဝတရားတွေ ဟာ ပညာအဖြစ်နဲ့သင်မပေးတော့ ခန္ဓာဆိုတဲ့ စကားလုံးကိုရှုတ်ရင် ဒီ အတုံးအခဲကြီးပဲ ခန္ဓာလိုထင်နေတာ။ အဲဒီ အတုံးအခဲကြီးနဲ့ ရေတွေနဲ့

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

လေတွေနဲ့ ပူးတွဲပြီးတော့ အလုပ်တွေလုပ်တာ။ အလုပ်လုပ်တော့မှ စွမ်းအားတွေထွက်တယ်။ အဲဒီစွမ်းအားတွေထဲမှာ အပူစွမ်းအားလည်းပါတယ်။ လျှပ်စစ်စွမ်းအားလည်းပါတယ်။ အဲဒီစွမ်းအားဆိုတဲ့ အဆင့်ရောက်အောင် သိမှ ရုပက္ခန္ဓာရဲ့ အပိုင်းကဏ္ဍကို ပြည့်ပြည့်စုစုသိတာပါ။

အဲဒီ အခဲ၊ အရည်၊ အငွေဆိုတာတွေက ထင်ရှားတယ်။ စွမ်းအားကျတော့ ကိုင်လိုမရဘူး။ တွယ်လိုလည်း မရဘူး။ ရှိတော့ အဟုတ်တကယ်ရှိနေတာ။ အခဲ၊ အရည်၊ အငွေတို့ဟာ ဖြစ်၊ တည်၊ ပျက်ဆိုတဲ့ ကိစ္စမှာ အလွန်ကြာရှည်စွာနေလို့ အခဲ၊ အရည်၊ အငွေတွေက ထင်ရှားနေတာ။ စွမ်းအားကျတော့ ဖြစ်၊ တည်၊ ပျက်တွေက အလွန်မြန်တယ်။ အဲဒီအပိုင်းကိုသေသေချာချာဉာဏ်ကရောက်အောင်စဉ်းစားပါ။ စွမ်းအားရဲ့သဘာက ဖြစ်၊ တည်၊ ပျက်နှင့် အလွန်မြန်တယ်။ အဲဒီ မြန်တယ်ဆိုတဲ့ သဘာကို သိအောင်စဉ်းစားရမယ်။

အဲဒီမှာ သဘာဝတရားတွေကို ဉာဏ်နှင့် ဆင်ခြင်နှင့်ဖို့အတွက် ဖြစ်၊ တည်၊ ပျက်ဆိုတာ အလုပ်လုပ်နေတာ။ အလုပ်လုပ်နေတာကို သံဃာရဲ ရှုပ်က အလုပ်လုပ်နေတော့ ကာယသံဃာရဲ စိတ်က အလုပ်လုပ်နေတော့ နာမသံဃာရဲ။ အဲဒီ အလုပ်လုပ်တာ ဖြစ်၊ တည်၊ ပျက်နဲ့ သံဃာရအလုပ်ကို လုပ်နေတာ။ အဲဒီလို ဆက်သွယ်ပြီးတော့ စဉ်းစားရမယ်။

အဲဒီမှာ အခုပြောတော့ အစာအိမ်ထဲမှာရှိတဲ့ အချဉ်ဓာတ်တွေက အစာအိမ်နဲ့ရုံမှာရှိတဲ့ ပသာဒရှုပ်တွေကို သွားပြီး တိုက်ခိုက်လိုက်တော့ ပသာဒရှုပ်တွေက လျှပ်စစ်ဓာတ်တွေလွှတ်ပြီး သူဇွဲကွဲရောက်နေပြီဆိုတာကို ပြောတာ။ ရှုပ်တရားက ဘယ်လိုပြောပြော လူကမသိနိုင်ဘူး။ နာမ

## ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေအောင်)

တရားကပြောမှ သိတာ။ နာမ်တရားက အခု ဝေဒနာနဲ့ပြောတာ။ ဝေဒနာက ဝေဒနာပဲပြောတာ။ သိတာက ဝိညာဏာ။ သိအောင်လုပ်တာက ဝိညာဏာ။ ခံစားမှုက ဝေဒနာ။ ဝေဒနာ ခံစားမှုသိအောင် ဝိညာဏ်မပါရင် ဘယ်နေရာမှ မပြီးဘူး။ မသိဘူး။ သိတာ ဝိညာဏ်က။ ဘယ်သူနဲ့ တွဲအလုပ်လုပ်တာတူန်း၊ ဝေဒနာနဲ့ တွဲအလုပ်လုပ်တာ။

အဲဒီကျတော့မှ ဆာတယ် ဆာတယ်ဆိုတဲ့ ခံစားမှ ပေါ်လာတာ။ အဲဒီဟာတွေ အကုန်လုံး ဒီလောက်ရှည်လျားတဲ့ သဘာဝတရားတွေကို ဘယ်လိုပြောနေတာတူန်း၊ ငါဆာတယ်ပြောလိုက်ရင် တစ်ခါတည်း အကုန်လုံး အဓိပ္ပာယ် ခြုံင့်ပါသွားတယ်။ သို့သော် အဲဒါ အမှန်တရားကို ပြောတာ မဟုတ်ပါ။ ငယ်စဉ်ကတည်းက ငါဆာတယ်နဲ့ သင်လာတော့ အခုလည်းပဲ ငါဆာတယ်ပဲ ပြောတတ်တယ်။ ပညာ မပါလိုပါ။ ပညာပါတော့ အဆင့်ဆင့် သဘာဝကပြောတဲ့ စကားလုံးတွေ၏ အဓိပ္ပာယ်ကို တစ်လုံးစီ တစ်လုံးစီ တစ်ပိုင်စီ တစ်ပိုင်စီ အလုပ်သဘောကို နားလည် တယ်။ သဘာဝအကြောင်းကို နားလည်တယ်။ အဲဒီလို နားလည်မှ ခန္ဓာ ဆိုတဲ့ အဖွဲ့အစည်း၏ အလုပ်သဘောကို သိတယ်။ ဉာဏ်က အလုပ်ထိ အောင် ရောက်တယ်။ ခန္ဓာတွေ ဘယ်လိုပူးတွဲနေတယ်ဆိုတာကို သိတယ်။

ခန္ဓာဉာဏ်ရောက်။ ခန္ဓာဉာဏ်ရောက်ဆိုတာ ရွှေတော့ ရွှေတတ်တယ်။ ခန္ဓာကိုမြင်အောင် မကြည့်နိုင်ဘူး။ အခု အလုပ်လုပ်တဲ့ ခန္ဓာက စွမ်းအား ခန္ဓာငါးမျိုး။ အဲဒီက စွမ်းအားထွက်လာအောင် ဒီအကောင်အထည်ကြီးက စွမ်းအားထွက်ပေးတာ။ ဒီအကောင်အထည်ကြီးက ကုဋ္ဌတွေတစ်သိန်းကျော်သော ကလာပ်စည်းတွေ။ အဲဒီကလာပ်စည်း

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

တွေ အလုပ်လုပ်တိုင်း လျှပ်စစ်အားထွက်တယ်။ အပူဓာတ်လည်း ထွက်တယ်။ အဲဒီ လျှပ်စစ်အား အပူအားနဲ့ အလုပ်တွေလုပ်နေတာ။ အဲတော့ ခန္ဓာလို့ပြောရင် ဒါ အကောင်အထည်ကြီး သက်သက်ကို ခန္ဓာလို့ ပြောတာ မဟုတ်ဘူး။ သူက စွမ်းအားထုတ်ပေးတယ်။ သူ ထုတ်ပေးတဲ့ ရုပ်စွမ်း အားနဲ့ နာမ်စွမ်းအားလေးပါးနဲ့ ပူးတွဲပြီးတော့ အလုပ်လုပ်တယ်။ အဲဒါတွေ က မိမိဉာဏ်နှင့် စဉ်းစားနိုင်ဖို့အတွက် အခြေခံပညာရပ်များ၊ ဒေသနာများ ဖော်ပြထားတဲ့ အကြောင်းအရာများ။ ဒါတွေဟာ အသေးစိတ်သင်မှ သဘောပေါက်တာ။ အခုံဟာလည်း အကြမ်းဖျဉ်းပဲ ပြောပါတယ်။ အသေးစိတ် မပြောနိုင်ဘူး။

ပြောမယ့်ကိစ္စကို သေချာစဉ်းစား။ ခန္ဓာ အလုပ်လုပ်တယ် မဟုတ်လား။ ခန္ဓာက အလုပ်လုပ်တယ်လို့ဆိုတော့ အလုပ်လုပ်တဲ့ အချိန် မှာ ရုပ်ခန္ဓာက လုပ်လိုက်တဲ့အခါကျတော့ ရုပ်ခန္ဓာက ဓာတုပစ္စည်းတွေ တို့က်ခိုက်လို့ လျှပ်စစ်ဓာတ်တွေ ထွက်လာတယ်။ အကြမ်းဖျဉ်းအားဖြင့် ဆာတယ်ဆိုတဲ့ နေရာကိုပြောရင် အစာအိမ်။ အဲဒီလို့ပြောမှ နေရာကို သိတာ။ သို့ပေမယ့် တကယ့်တကယ်ကျတော့ အဲဒီ အစာအိမ်ဆိုသော နေရာက အခြေခံဓာတ်ဖြစ်အောင် လုပ်ပေးတာ။ အစာအိမ်ထဲမှာ တပ်ဆင်ထားတဲ့ ဓာတ်ကြီးတွေရှိတယ်။ အဲဒီ ဓာတ်ကြီးတွေက ခံစားမှုဝေဒနာ ကိုထုတ်ဖော်ပြောသော ဝေဒနာဓာတ်ကြေား။ သူ့ကို အခုံခေတ်စကားနဲ့ ပြောရင် SENSORY NERVES, SENSORY SYSTEM

အဲဒီ SENSORY SYSTEM က လျှပ်စစ်အားတွေထွက်လာတာ။ ထွက်လာတဲ့ လျှပ်စစ်အားတွေက ဒီအစာအိမ်ထဲနေတာ မဟုတ်

## ဆရာတိုး ဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်တိကစ္စ)

ဘူး။ ဓာတ်ကြောကြီးတွေက ဖြန့်ပြီးတော့တည်နေတာ။ ခေါင်းထဲက ဦးနှောက်ထိအောင် ရောက်တယ်။ အဲဒီမှာ ခံစားမှုကို အဓိပ္ပာယ်ဖော်တဲ့ ဗဟိုငြာနာနှင့် SENSORY CENTER. အဲဒီ SENSORY CENTER နဲ့ အစာအိမ်မှုရှိတဲ့ ကာယပသာဒဲ့ ဆက်ထားတဲ့ ဓာတ်ကြောက်ကို ဝေဒနာဓာတ်ကြော။ ဝေဒနာဓာတ်ကြော တစ်လျှောက်လုံး လျှပ်စစ်ဓာတ်တွေ သွားတယ်။ လျှပ်စစ်ဓာတ်တွေက SENSORY CENTER မှာရှိနေတဲ့ ကလာပ်စည်းတွေကို သွားတို့မှာ လျှပ်စစ်နဲ့တို့လိုက်မှ ဆာလောင်ခြင်းဆိုသော ခံစားမှု ဒုက္ခဝေဒနာက အဲဒီကျမှ ထွက်လာတာ။ အဲဒီထိအောင် ဘယ်သူမှ သင်လည်းမပေးတော့ မသိဘူး။ ဆာလောင်ခြင်းဆိုသော ဒုက္ခဝေဒနာဟာ ဒီအစာအိမ်လိုပြောလိုက်ရင် အဲဒီတင် ရပ်သွားတာ။ တကယ်ကျတော့ အလုပ်လုပ်တာ အဖွဲ့ကြီးနဲ့။

အဲဒီမှာ သဘာဝတရားတွေ၊ ဓာတ်တွေ အလုပ်လုပ်တယ်ဆိုတာကို အစာအိမ်ထဲမှာရှိတဲ့ ဓာတုပစ္စည်းတွေ၊ ဟိုက်ဖြိုကလိုရစ် အက်ဆစ်တွေက SENSORY SYSTEM ကို သွားပြီးတော့ တို့က်ခိုက်တာ။ တို့က်ခိုက်တော့ အဲဒီက လျှပ်စစ်ဓာတ်အားတွေ ထွက်လာတယ်။ လျှပ်စစ်ဓာတ်အားတွေက ဓာတ်ကြောတစ်လျောက် သွားလိုက်တာ ခေါင်းထဲမှာရှိတဲ့ SENSORY CENTER ရောက်အောင် လျှပ်စစ်ဓာတ်တွေက ပို့တာ။ အဲဒီ လျှပ်စစ်တွေနဲ့ ခေါင်းထဲကရှိတဲ့ ဗဟိုငြာနာက ထိလိုက်မှ (လျှပ်စစ်နဲ့ထိမှ) ခံစားမှု ဒုက္ခဝေဒနာက ထွက်တာ။ အဲဒီလို တစ်လျောက်လုံး အလုပ်လုပ်နေတာ အမှန်အလုပ်လုပ်နေပေမယ့်လို့ ဒုက္ခကိုပေးတဲ့ နေရာဟာ အစာအိမ်။ ဒီလောက်ပြောလိုက်ရင် ကိစ္စက ပြတ်သွားတော့ အဟုတ်အ

## ခန္ဓာဝါပါနှင့် ပညတ်တရား

လုပ်လုပ်တဲ့နေရာက တစ်ခုလုံး။ အစာအိမ်လည်း ပါတယ်။ ဓာတ်ကြာ  
လည်း ပါတယ်။ ဝေဒနာခံစားမှုကို ထုတ်ဖော်တဲ့ ဗဟိုငှာနကြီးလည်း  
ပါတယ်။

လုပ်ပုံက လျှပ်စစ်ဓာတ်က ပြိမ်ပြိမ်လေးနေတာ မဟုတ်ဘူး။  
စီးသွားရတာ။ စီးသွားပြီးတော့ လျှပ်စစ်ဓာတ်ထဲမှာပါတဲ့ အီလက်ထရွန်  
လေးတွေက ခံစားမှုကိစ္စ ဆောင်ရွက်ပေးတဲ့ ဗဟိုငှာနကြီးထဲက ကလာပ်  
စည်းတွေကို တစ်ချက်ချင်း လျှပ်စစ်နဲ့တို့ပေးတာ။ အဲဒီ ကလာပ်စည်းကမှ  
ဒုက္ခဝေဒနာ ထုတ်ပေးတာ။ အဲဒီလောက် ကျယ်ကျယ်ဝန်းဝန်း အလုပ်  
လုပ်နေပေမယ့်လို့ ဝေဒနာဟာ အစာအိမ်မှာဖြစ်တာလို့ ပြောလိုက်ရင်  
ကိစ္စက ပြတ်တယ်။ သဘာဝကျတော့ အဲဒီလို့ မဟုတ်ဘူး။

အတော့ စာလိုသင်တယ်ဆိုတဲ့ ကိစ္စမှာ၊ သဘာဝတရားတွေ  
အဟုတ်အလုပ်လုပ်တဲ့ အပိုင်းထိအောင် စာကမရောက်ဘူး။ ဒီနာမည်  
လေးနဲ့ အစာအိမ်သည် ဒုက္ခပေးတဲ့နေရာလို့ ပြောလိုက်တော့ ဒီကိစ္စ  
ပြီးပြတ်တယ်လို့ ထင်တာ။

သဘာဝတရားကို အပြည့်အစုံသင်ကြားနိုင်သော စာမဟုတ်  
ဘူး။ ဒီအစာအိမ်ကဖြစ်တဲ့ ဒုက္ခလိုပြောလိုက်တော့ ဒီမှာတင်ရပ်သွား  
တာ။ ဆာလောင် မှတ်သိပ်မှုကို ဖြစ်ရာဖြစ်ကြောင်း၊ ဆာလောင်မှတ်သိပ်  
မှု၏ တည်ရာဌာနသည် အစာအိမ်ပါလို့ မှတ်ထားတာ။ ဌာနပညတ်  
ခေါ်တယ်။ အစာအိမ်ကို ဌာနလို့ မှတ်ပါတယ်။ အဲဒီဌာနမှာပဲ ဒုက္ခဝေဒနာ  
ဖြစ်တယ်လို့ မှတ်နေတာ။ ဒုက္ခဝေဒနာဖြစ်အောင်က အဖွဲ့ကြီးတစ်ဖွဲ့လုံး  
က လုပ်ရတာ။ ခန္ဓာကိုယ်တစ်ခုလုံး ပုံးနှံးနေတာ။ အဲဒီလိုမှမြင်ရင် သ

## ဆရာတီးပိုးငွေးအောင် (မဟာသွေ့မွှေ့အောင်)

---

ဘာဝဓာတ်အားတွေ့ အဟုတ်အလုပ်လုပ်နေတာကို မသိဘူး။

အဲဒီလို နာမည်တစ်ခု ပြောလိုက်တဲ့အခါကျရင်၊ အဲဒီ အစာ အိမ်ကြီးက အဲဒီနေရာမှာတ် ဌီမ်သက်ပြီးတွေ့ သူက နေတာ။ အဟုတ် အလုပ်လုပ်တဲ့ဓာတ်တွေ့က စီးသွားနေတယ်၊ ပြေးနေတာ။ ပြေးနေ၊ စီး သွားနေမှ ဝေဒနာက ပေါ်တာ။ လျှပ်စစ်ဓာတ်တွေ့က ပြေးနေရတယ်။ စီးသွားနေရတယ်။ အဲတော့ ဘာတွေပေါ်လာတုန်း၊ ဝေဒနာ။ ဝေဒနာ တွေ့ကလည်း ဘယ်လိုပေါ်နေတာတုန်း။ ဖြစ်၊ တည်၊ ပျက်နဲ့ လျှပ်စစ် ဓာတ်တွေ ပြေးတဲ့နှစ်ဦးလို သူကလည်း လျင်မြန်စွာပေါ်နေတာ။ အဲဒီဟာ ကို မြင်အောင် နှလုံးသွင်းတတ်မှ နေရာလေးနဲ့ ပြောနေလို့ ငှာနပည် က အမှန်ကိုပြောနေတာ မဟုတ်ဘူး။

ကာလပည်တ် ဖြစ်ချိန်။ ဖြစ်ချိန်ဆိုတဲ့ သဘောလေးက အစာ အိမ်မှာရှိနေသော ဂက်စထရှိက်ဂျှို့ခေါ်တဲ့ ဟိုက်ဖြိုကလိုရစ်အက်ဆစ် တွေ တိုက်ခိုက်တဲ့အချိန်ကစ်ပြီးတော့ SENSORY CENTER ထိ ရောက် တဲ့အချိန်ကို ကာလပည်တ်။ ကာလပည်ကလည်း ဘယ်အထိသွားတာ တုန်း။ SENSORY CENTER ထိအောင်၊ ဗဟိုငှာန ထိအောင် သွားတဲ့ အချိန်ကာလ်။ အဲဒီမှာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နဲ့ သွားရတာ။

အဲဒီတော့ အချိန်ကာလကို ပြောရင်လည်းပဲ အလုပ်လုပ်နေတဲ့ အချိန်ကာလသည် အလွန်အလွန် လျင်မြန်တယ်။ အခုဖြစ်နေတဲ့ ဆာ လောင်မွှတ်သိပ်သော သဘောလေးဟာ တစ်ချက်ပြီးတစ်ချက် ဆာ ကြောင်းကို ပြောတာ။ တစ်ချက်ပြီးတစ်ချက်ဆိုတာ ဖြစ်၊ တည်၊ ပျက်နဲ့ ပြောတာ။ အဲဒီလို ဖြစ်၊ တည်၊ ပျက်နဲ့ တစ်ချက်ပြီးတစ်ချက် ပြောတဲ့ဟာ

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

ဝေဒနာက ဖြစ် တည် ပျက် သုံးချက်ကို တစ်ခါ။ ဝေဒနာလေးဖြစ်တာ ဟာ ဖြစ် တည် ပျက်ဆိုတဲ့ ခကေသုံးချက်မှာ တစ်ကြိမ်လို့ မှတ်။ အဲဒီ ဝေဒနာဆိုသော နာမ်ဓာတ်ကလေးဟာ ဖြစ် တည် ပျက်နဲ့ အလုပ်လုပ် နေတာ အမှန်။ အချိန် မျက်စိတစ်မြိတ်မှာ ဒီခန္ဓာပေါင်း ကုဋ္ဌတစ်သိန်း ဖြစ်ပျက်နေတာ။ အဲတော့ တစ်ချက်ရဲ့အချိန်က ကုဋ္ဌတစ်သိန်းပဲ့ တစ်ပဲ့။ မျက်စိတစ်မြိတ်ဆိုသော အခါလေးကို ကုဋ္ဌတစ်သိန်းပဲ့တစ်ပဲ့လောက် ကလေးထဲမှာ ဖြစ် တည် ပျက်နဲ့ အလုပ်လုပ်သွားတာ။ အဲဒါ ကာလ၊ အချိန်ကာလ၏ သဘာဝကို ပြောတာ။ လူက အခု စကားတစ်လုံး ရွတ်လိုက်ရင်ကို သုံးစက္ကန်လောက် ကြာနေပြီ။ ဒီအတောအတွင်း ဖြစ် တည် ပျက်ပေါင်းက ကုဋ္ဌဝင်းသိန်းလောက် ဖြစ်နေပြီ။

အဲဒီကျတော့ ကာလပညတ်ဆိုတာကို နားလည်အောင် သင်မပေးနိုင်တော့ တစ်နေရာထဲမှာတင် တစ်ချိန်ထဲမှာတင် ဖြစ်တာလို့ ထင်နေတာ။ အခုဟာက ဖြစ်နေတဲ့နေရာတွေကလည်း သူ့အလုပ်နဲ့ သူ။ အစာအိမ်ကလည်း သူ့အလုပ်နဲ့ သူ၊ ဓာတ်ကြောတွေကလည်း သူ့အလုပ်နဲ့ သူ၊ ပဟိုဌာနကလည်း သူ့အလုပ်နဲ့ သူ။ နေရာတိုင်းမှာကိုက ဖြစ် တည် ပျက်နဲ့။ အကြိမ်ပေါင်း တစ်စက္ကန်အတွင်းမှာကိုက ကုဋ္ဌပေါင်း လေး- ငါးသိန်း ရှိပြီ။

စာထဲမှာပါတဲ့ဟာတွေက အခုပြောတဲ့စကားလုံးမှာ ကာလပညတ် သိအောင်လုပ်ထားတဲ့ ကာလ၊ ဌာနပညတ် သိအောင်လုပ်ထားတဲ့ ဌာန၊ အဲဒါတွေက လွန်စွာများပြားတဲ့ ဌာနကြီးကိုအစွဲပြု၍ အစာအိမ်လို့ ပြောနေရတာ။ အစာအိမ်မှတစ်ပါး ဖြစ်သော ဓာတ်ကြောတွေ၊ ပဟိုဌာန

## ဆရာတီးဦးငြေးအောင် (မဟာသဒ္ဓမ္မအောက်)

တွေ ဘာမှုမပါဘူး။ ထိုအတူပဲ နာခြင်း၊ ဆာလောင်ခြင်းဆိုတဲ့ နာမ်ဘတ်  
တွေ မျက်စိတစ်မိုတ်မှာကိုက ကုဋ္ဌတစ်သိန်းကျော် ဖြစ်နေတယ်ဆိုတော့  
အခုလောက်ပြောတဲ့ စကားလုံးထဲမှာ ကုဋ္ဌပေါင်း လေး ငါး ဆယ်သိန်း  
ဖြစ်နေတာ။ အဲဒီလောက်မြန်တဲ့ အကြောင်းအရာကို လူတို့ရှုစိတ်က  
သိနိုင်သလား။ အဲဒီအခုက်ကို သေသေချာချာ မှတ်ထား။ လူတို့၏ စိတ်  
စွမ်းအားက အလွန်နေ့တယ်။ သဘာဝတရားက အလွန်မြန်တယ်။ အခု  
လူတွေသိအောင် လုပ်ရတယ်ဆိုတာ သိရှုလေး ပြောပေးရတာ။ အဲဒီ  
သိရှုလေး ပြောပေးတာကို ပည်သိ။

ဌာနပညတ်၊ ကာလပညတ်။ ဌာနပညတ်က အစာအိမ်လို့ မှတ်  
တာ။ ကာလပညတ်က ဖြစ်၊ တည်၊ ပျက်သုံးချက်လို့ မှတ်ထား။ ဒီလောက်  
ကလေးနဲ့တင်တော့ သဘာဝ၏အကြောင်းကို ခြုံငြုံသုံးသပ်နိုင်တဲ့ အစွမ်း  
မရှိဘူး။ မြန်မာတို့ တစ်သက်လုံးသင်လာခဲ့တဲ့ ဒီစာတွေထဲမှာ ပည်တ်က  
လေးနဲ့ စကားလုံးအတိုင်းတွေ သင်-သင်ပေးတာ။ သဘာဝတွေကို  
ဖြန်၍ ကြည့်နိုင်သောပညာ ထည့်မပေးဘူး။ ထည့်မပေးတော့ ဒီပည်တ်နဲ့  
နေရတဲ့ လူအဖြစ်ကို သိရမယ်။ သိအားက အလွန်နေ့တယ်။ အားလည်း  
နည်းတယ်။ အဲဒါ လူရှုံးအဆင့်။

အဲဒီဟာကို နားလည်အောင် ပြောရမယ်။ အခုပြောတဲ့ ကိစ္စတွေ  
မျက်စိတစ်မိုတ်မှာ ကုဋ္ဌတစ်သိန်းလောက် ဖြစ်နေ၊ ပျက်နေတယ်။ ဒီ  
တရားတွေဟာ အမြတ်များ ရပ်နေတယ်လို့မရှိဘူး။ ဒီ သဘောတွေကို  
ပြောခဲ့တာက ဒီလိုရိုးရိုးလေး ပည်သိနဲ့ လူတွေပြောထားတာ မဟုတ်  
ဘူး။ ပည်တ်သိနဲ့လူက ဒီအမှန်တရားကို ထိုးထွင်း၍ သိလည်းမသိဘူး။

ကြားဖူးတာကိုသာ ပြောနေတာ။

ဒီတရားတွေကို ဘုရားရှင်လက်ထက်က ဘုရားကိုယ်တိုင်က အဟုတ်နှလုံးသွင်းပြီး အဟုတ်သိတာ။ ဘုရားရှင်၏ တပည့်တွေဖြစ်တဲ့ ရှင်သာရုပုတ္တရာ၊ ရှင်မဟာမောဂ္ဂလန် အစရှိတဲ့ သာဝကတွေကျတော့ လည်း အဟုတ်သိတယ်။ ဘယ်အားနဲ့ သိတာတူန်းး ဒီနာမ်ဓာတ်ကို အဟုတ် လေ့ကျင့်ထားတာ။ ဘာနဲ့လေ့ကျင့်ထားတာတူန်းး ဘာဝနာနဲ့ လေ့ ကျင့်ထားတာ။ ဘာဝနာနဲ့လေ့ကျင့်တော့ ပထမ သမာဓိအားရအောင် သမထဘာဝနာနဲ့ အလုပ်လုပ်ရတယ်။ သမာဓိအားက အပွန်သမာဓိ ခေါ်တဲ့ အလွန်ခိုင်မြဲသော သမာဓိ၊ နာမည်နဲ့ပြောတော့ စတုတ္ထစျာန် ခေါ်တယ်။ အဲဒီစျာန်ရပြီးတော့မှ ထူးသောညာက်ရအောင် ဆက်ပြီးတော့ အားထုတ်ရတယ်။ အဲတော့ စိတ်အကြောင်းကို သိအောင်လုပ်တဲ့ ထူး သောညာက်၊ စေတောပရှိယ အဘိညာကာ၊ စေတောပရှိယ အဘိညာက် ခေါ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေကျတော့ အဟုတ်သိတယ်။ ဘာအားတူန်းး အဘိညာက်အား။ အဘိညာက်အားက ဘယ်ပေါ်မှာ တည်ထားတာ တူန်းး သမာဓိ။ ဘာသမာဓိတူန်းး အပွန်သမာဓိ။

အဲဒီလို အဟုတ်သိတဲ့ ပုဂ္ဂိုလ်ကြီးတွေက အဟုတ်သိလို ပြောခဲ့ ပေမယ့် နောက်-နောက်လူက၊ ရိုးရိုးလူက မသိနိုင်ပါ။ အဘိညာက်နား ကပ်တောင် မကပ်နိုင်ဘူး။ စျောန်ဆုံးတဲ့ဟာတောင်မှ မရဘူး။ မရတော့ သူ အတိုကောက် မှတ်-မှတ်ထားရတာ။ အဲဒီ အတိုကောက်ကလေးတွေ မှတ်ထားတာကို ပညတ်ကလေးတွေနဲ့ ပြန်ပြီးသင်ပေးတော့ ပညတ်ပ သိတာ။ သဘာဝတွေနဲ့ အလွန်အလှမ်းဝေးတယ်။

## ဆရာတီးပြီးငွေးအောင် (မဟာသွေ့မွှေ့အောင်)

ကိုယ်ကိုယ်တိုင် အဟုတ်သိချင်ရင် အဘိညာက်ရသည့်တိုင် အောင် တက်။ အဲဒီကျရင် ကိုယ်ကိုယ်တိုင် အဟုတ်သိမယ်။ သို့သော် အခု ပညတ်သိလည်းပဲ မနည်းပါဘူး။ ရုပ်အကြောင်း၊ နာမ်အကြောင်း၊ ခန္ဓာအကြောင်းကို ပညတ်နဲ့သိအောင်ကို မနည်းပြောနေရတာပါ။

အဲဒီ ပညတ်-ပညတ်ဆိုတာ အထင်မသေးနဲ့။ အတွေ့ဒိဋ္ဌေးပါဒါန် လိုဆိုတဲ့ ငါသိတယ်၊ ငါတတ်တယ်၊ ငါနားလည်တယ်ဆိုတဲ့ အစွဲကို ဒီ ပညတ်နဲ့ပဲ ခွာရတာ။ ဒီပညတ်ထဲမှာကိုက စဉ်းစားဖို့ ပညာပါတယ်။ သို့ သော် အဲဒီပညာဟာ တကယ့်တကယ်ထောက်ပြပါဆိုတော့ သူက အလွန် ကျယ်ဝန်းတယ်ဆိုတော့၊ နေရာတစ်ခုကိုသော်လည်းကောင်း၊ အချိန်ကာ လတစ်ခုကိုသော်လည်းကောင်း ပိုင်းခြား၍ ပြောနိုင်လောက်အောင် မရဘူး။

လူပြောနိုင်တာက မြောက်မြားစွာသော သညာတွေ၊ မြောက်မြား စွာသော ဝိညာက်တွေ စုပေါင်းပြီးမှ အလုပ်ကိစ္စတစ်ခု ဖြစ်တာ။ စကား တစ်လုံး ထွက်လာဖို့အတွက် တစ်စက္ကန့်လောက် ကြောတယ်။ အဲဒီ တစ်စက္ကန့် အတော့အတွင်းမှာ ဝိညာကာဓာတ်တွေက ငါးသိန်း၊ ဆယ်သိန်း လုပ်ပြီးမှ အဲဒီအားနဲ့ လူက စကားပြောနေရတာ၊ အမိပွာယ် ရှင်းနေရတာ။ အဲဒီတော့ မိမိတို့၏အဖြစ်မှန်ကို သိရမယ်။

ဒီပညတ်သိရဲ့ အရှိန်ကလေး တက်လာပြီးတော့ ပရမတ္ထဆိုတဲ့ သဘာဝကို ဒီဝိညာကာအားလေးနဲ့ ဒီပညာအားလေးနဲ့ ထိနိုင် တွေ့နိုင် အောင် အခုလို ကမ္မာန်းဘာဝနာကို ပွားရတာ။

ဝိညာကာအား ကောင်းလာအောင်၊ သညာအား ကောင်းလာ

## ခန္ဓာဝါပါနှင့် ပညတ်တရား

အောင် ပညာအား ကောင်းလာအောင် ပွားမှ သဘာဝဓာတ်နဲ့ နာမ်ဓာတ်နဲ့ အဟုတ်တကယ် သိတာ။ အဲဒီကျမှ အဟုတ်သိတာ။ သူ၏ရှုဒ္ဓက္ခိတဲ့ ရှင်ရေးလုပ်နေရသည့် ဒုက္ခာကို အဟုတ်သိတာ။ အဟုတ်သိမှ အဲဒီ သူ၏ရှုဒ္ဓကို အဟုတ်ကြောက်တာ။ အခုမကြောက်ဘူး။ ဘာဖြစ်လို့ မကြောက်တာတူနဲ့၊ အဟုတ်ကို မသိဘူး။ အခံတွေ ဖုံးထားတာ။ ဘာအခံတွေနဲ့ တုန်း၊ ကိုလေသာအခံတွေနဲ့ ဖုံးထားတာ။

အဲတော့ မိမိ၏အဖြစ်ကို သဘောပေါက်ဖို့ နားလည်ဖိုပါ။ နာမ်ဓာတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ ရှုပ်ဓာတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာဆိုတာဟာ ဆရာဆရာများဆိုက အဆင့်ဆင့်သင်ရတာ။ ပညတ်တရားနဲ့ သင်ခဲ့ရတာ။ ပညတ်တရားဆိုတာ စကားလုံးလေးတွေနဲ့ နားလည်ဖြစ်ရုံသာ ပြောတာ။ သဘာဝအစစ်ကိုရောက်အောင် မတက် လုမ်းနှင့်ဘူး။ သဘာဝအစစ်က မျက်စိတစ်မြိတ်၊ လျှပ်တစ်ပြက်အတွင်းမှာ ကုဋ္ဌတစ်သိန်းလောက်ဖြစ်နေတဲ့ နာမ်ဓာတ်တွေ အမှိုမလိုက်နိုင်ပါ။ အဲဒီအဖြစ်ကိုသိတော့ ရှိုးရှိုးသင်ထားတဲ့ ပညတ်နယ်က အကြောင်းအရာများဟာ တကယ့်သဘာဝအစစ်ကို ထိုးထွင်း၍ မပြနိုင်ဘူး။ အဲဒီလို ပြနိုင်အောင်၊ မြင်နိုင်အောင်ကျတော့ စိတ်၏စွမ်းအား တက်လာရမယ်။ သညာ၏ စွမ်းအားတွေလည်း တက်လာရမယ်။ ပညာ၏ စွမ်းအားတွေလည်း တက်လာရမယ်။ အဲဒီကျတော့ လေ့ကျင့်ခန်းလိုပါတယ်။ အဲဒီ လေ့ကျင့်ခန်းသည်ဘာဝနား။ ဘာဝနာမလုပ်ရင် အဟုတ်ကို သဘာဝနဲ့မထိဘူး။ ကိုလေသာတွေက ဖုံးလွှမ်းထားတာ။

ဒီလို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ သင်ထားတဲ့ စကားလုံးတွေထဲမှာ

## ဆရာတိုးပြီးငွေးအောင် (မဟာသဒ္ဓမ္မဂေါ်တိကစ္စ)

ကာလပညတ်၊ ဌာနပညတ်။ စိတ်ဆိုသော စိတ်က၊ မြင်စိတ်က စက္ခာ  
ပသာဒမှာ ဖြစ်၏။ အခုပြာနေတဲ့ ဆာလောင်မွတ်သိပ်တာက ကာယ  
ပသာဒမှာ ဖြစ်၏။ ဒီလို့ ပြောတယ်။ သို့သော တကယ်အလုပ်လုပ်တဲ့  
အခါကျတော့ အများကြီး ဝိုင်းအလုပ်လုပ်ရတာ။ နေရာငွာနကို တကယ်  
ပြောတဲ့အခါ စာထဲမှာပါတဲ့ ဒီ အစာအမိမ်ဆိုသောနေရာ။ စက္ခာပသာဒဆို  
တဲ့နေရာလေးက ဒီမြင်ကိစ္စကို အဟူတ်တကယ် ဆောင်ရွက်နိုင်တာ  
မဟူတ်ဘူး။ အမိကနေရာလေးအဖြစ်နဲ့သာ ပြောတာ။ ဆောင်ရွက်ရတာ  
မြောက်မြားစွာသော နေရာတွေက ဝိုင်းဝန်းဆောင်ရွက်ရတာ။

မြန်မာတို့ မှတ်ထားတဲ့စာထဲမှာ အာရုံခြောက်ပါး၊ တံခါးခြောက်  
ပေါက်၊ စိတ်ခြောက်မျိုး။ အဲဒီမှာ တစ်ခုနဲ့တစ်ခု ဆက်ပြောတဲ့နေရာမှာ  
မြင်စိတ်သည် မျက်စီအကြည်မှာ ဖြစ်တယ်။ အာရုံက ရှုပါရှု။ ကြားစိတ်  
သည် သောတပသာဒမှာ ဖြစ်တယ်။ အာရုံက သဒ္ဓါရှု။ အဲဒီလိုပဲ အတွေ့  
ကိစ္စ၊ အနဲ့ကိစ္စ၊ အရသာကိစ္စတွေကလည်း ကိုယ်မှာ၊ နှာခေါင်းမှာ၊ လျှာ  
မှာ ဖြစ်တယ်။ အဲဒီလို့ ပြောတာ။ အတိုကောက် မှတ်မိအောင် ပြောတာ။  
မျက်စီမှာ ဖြစ်တယ်ဆုံးရှုနဲ့ မြင်ကိစ္စတစ်ခုလုံး မပြည့်စုံဘူး။ မျက်စီနဲ့တွဲပြီး  
လုပ်နေရတဲ့ ကိရိယာတွေ အများကြီး။ အဲဒီတော့ မေးရှုံးမေးစဉ်က အဲဒီ  
ငါးပါးတော့ သိတယ်ထင်လို့ မြင်၊ ကြား၊ နဲ့ တွေ့ အရသာဆိုတဲ့ ငါးပါးကို  
သိတယ်လို့ ထင်တယ်။ မနောဘိညာက်ကျတော့ မသိဘူး။ မသိတော့  
မနောဘိညာက်၏တည်ရာ မနောဒ္ဓါရ၊ မနောဒ္ဓါရဆိုတာ ဘယ်နေရာမှာ  
တုန်းလို့ သူမေးတယ်။

ဘာဖြစ်လို့ မေးတာတုန်း၊ စက္ခာဘိညာက်ကို သိတယ်လို့ထင်တာ။

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

စက္ခုပသာဒမှာ အလုပ်လုပ်တယ်လို့ ထင်တာကို ပုံသေယူထားတာ။ စက္ခုပသာဒဟာ အကြောင်းခံနေရာ ဖြစ်ပေမယ့်လို့ မြင်ကိစ္စတစ်ခုလုံးကို ဖြန့်ဆောင်ရွက်ရတဲ့ နယ်ကြီးက အကျယ်ကြီး။ အဲဒီလိုပဲ မနောဝိယာက် ဆိုတာလေးလည်းပဲ နေရာတစ်ခုထဲ ပြောလို့မရဘူး။

အဲဒီမှာ မြင်ကိစ္စကို လုပ်တဲ့အခါမှာ၊ ဒေသနာမှာ အခုပြာတဲ့ စကားထဲမှာ မြင်ကိစ္စလုပ်တဲ့ဟာကို စက္ခုဒါရပိတိခေါ်တယ်။ အကြိမ်ပေါင်းဆယ့်ခုနှစ်ကြိမ် လုပ်ရတယ်။ ဆယ့်ခုနှစ်ကြိမ်ထဲမှာ မြင်ကိစ္စကို တကယ် ဆောင်ရွက်တယ်ဆိုတဲ့ စက္ခုပသာဒမှာဖြစ်တဲ့ စက္ခုဝိယာက်ဆိုသော စိတ်ကလေးက တစ်ချက်ထဲဖြစ်တာ။ အဲဒါအပြင် အတိတဘဝင်၊ ဘဝင်စလန၊ ဘဝင်ပဇ္ဇာ၊ ပဋိဒါရဝဏ်း၊ စက္ခုဝိယာက်။ (အဲဒီတစ်ချက်ပဲ စက္ခုပသာဒ မှာဖြစ်တာ) ပြီးတော့ သမ္မတိနိုင်း၊ သနီးရဏာ၊ ဝုဒ္ဓာ၊ အေား အော်ချုပ်ကြိမ်၊ တဒါရိနှစ်ကြိမ်။ အဲဒီ ဆယ့်ခြောက်ချက်စလုံးက မနောဝိယာက်ခေါ်တယ်။ အဲဒါဟာ စက္ခုပသာဒမှာ ဖြစ်တာမဟုတ်ဘူး။ မနောဒွါရရှာ ဖြစ်တာ။ အဲဒီ မနောဒွါရဆိုတာကြီးက စက္ခုဝိယာက်ကို ပူးပေါင်းပြီး ဆောင်ရွက်ပေးနေတဲ့ ဓာတ်ကြောတွေနဲ့ ကိရိယာတွေနဲ့ သူ့ရဲ့ SENSORY CENTER နဲ့။

အဲဒီသဘောမှာ မြင်ကိစ္စလေး တစ်ခုတည်းမှာကိုက မြင်ဆိုတဲ့ စိတ်ကလေး၏ တည်ရာနေရာလေးသည် စက္ခုဒါရလို့ ပြောလိုက်ပေမယ့် တကယ်ကျတော့ မနောဒွါရရဲ့ ဆယ့်ခြောက်ချက်က သူ့နေရာနဲ့သူ အလုပ်လုပ်ရတာ။ အဲဒီအကြောင်းအရာကို မသိတော့ မြင်စိတ်သည် စက္ခုပသာဒမှာ ဖြစ်တယ်ဆိုတော့၊ အဲဒါပဲလို့ ထင်တာ။ မြင်စိတ်နဲ့ ခြံရံနေ

## ဆရာတိုးပြီးငွေးအောင် (မဟာသဗ္ဗာမ္မာဂေါ်တိကစ္စ)

တဲ့ ဆယ့်ခြောက်ချက်စလုံးသောဟာတွေက မနေ့ခွဲ့ရ၍။

အဲတော့ မနေ့ခွဲ့ရဆုံးတာ ဘယ်နေရာမှာရှိသလဲ မေးလို့  
ထောက်ပြလို့ မရဘူး။ အကျယ်ကြီး။ စက္ခပသာဒနဲ့ ဆက်နေတဲ့ မနေ့  
ခွဲ့ရတွေ၊ သောတပသာဒနဲ့ ဆက်နေတဲ့ မနေ့ခွဲ့ရတွေ၊ ကာယပသာဒ  
နဲ့ဆက်နေတဲ့ မနေ့ခွဲ့ရတွေ မြောက်မြားစွာ။ အဲတော့ ရှိုးရှိုးလေး၊ မြန်  
မာတို့ ကျက်ထားတဲ့ စာတဲ့မှာ ဝိညာက်ငါးပါး၊ ပသာဒ ငါးခု။ အဲဒါက  
လွန်သွားတော့ မနေ့ခွဲ့ရညာက်၊ မနေ့ခွဲ့ရ၍။ အဲဒါ ကြားဖူးတော့ မနေ့  
ခွဲ့ရဆုံးတဲ့နေရာ ဘယ်နေရာတုန်းလို့ မေးတယ်။ ဘာဖြစ်လို့ မေးတာ  
တုန်း၊ စက္ခပသာဒနဲ့ စက္ခပရညာက်ဖြစ်တာကို အဟုတ်သိတယ် မှတ်နေလို့  
မေးတာ။ စက္ခပသာဒဆုံးသော အကြည်ရှုပ်ကလေးဟာ စက္ခကိစ္စ၊ မြင်  
ကိစ္စကိုလုပ်တော့ ဆယ့်ခုနှစ်ချက် လုပ်တဲ့အထဲမှာ တစ်ချက်သာ ပါတယ်။  
ကျွန်းတဲ့ဆယ့်ခြောက်ချက်က မနေ့ခွဲ့ရ၍။ အဲဒါဟာ မျက်စိမှာလုပ်တာ  
မဟုတ်ဘူး။ မနေ့ခွဲ့ရမှာ လုပ်တာ၊ အကျယ်ကြီး။ အဲတော့ မျက်စိနဲ့  
ပတ်သက်တဲ့ မနေ့ခွဲ့ရတွေက အကျယ်ကြီး၊ နားနဲ့ပတ်သက်တဲ့ မနေ့ခွဲ့ရ<sup>၁</sup>  
တွေက အများကြီး။ အဲဒါပညာရပ်ကိုမသိဘဲ ပုံသေ မြန်မာ့နည်း၊ မြန်မာ့  
ဟန်နဲ့သင်ထားတဲ့ စကားလုံးနဲ့ မေးခွန်းပေါ်နေတာ။

ပသာဒရပ်ငါးခု ဖြစ်တာတော့ သိပါပြီ။ ကျွန်းတဲ့ မနေ့ခွဲ့ရဆုံးတာ  
မေးတယ်မဟုတ်လား။ အဲဒါ ပသာဒတစ်ခုစီမှာ လုပ်နေတဲ့အလုပ်ကို မ  
သိဘူး။ ဌာနလည်း မသိဘူး။ ကာလလည်းပဲ မသိဘူး။ ဌာနပညတ်၊  
ကာလပညတ်ကို တကယ် ပိုင်ပိုင်နိုင်နိုင် ပြောရမယ့်အခါကျတော့ အလွန်  
နေရာကျဉ်းတယ်။ အချိန်လည်း အလွန်တို့တောင်းတယ်။ ဘယ်လောက်

## ခန္ဓာဝါးပါးနှင့် ပညတ်တရား

တို့တောင်းတုန်း၊ မျက်စိတစ်မြိုက်ကိုတည် ကုဋ္ဌတစ်သိန်းနဲ့ စား။ အဲဒီတစ်ချက်ကလေးဟာ နာမ်ခန္ဓာလေးတစ်ချက် ဖြစ်တာ။ အဲဒီလိုဟာပေါင်းတစ်သိန်း၊ တစ်သန်းဖြစ်ပြီးမှ မြင်စိတ်ကလေးရယ်လို သိတာ၊ ကြားစိတ်ကလေးရယ်လို သိတာ။ အဲတော့ လူတို့သိနိုင်တဲ့ အသိကို နားလည်အောင်ပြောတော့ ပညတ်နဲ့ ပြောရတယ်။ ဘာပညတ်တုန်း၊ ဌာနပညတ်ကာလပည်။

အဲတော့ သဘာဝအားကို သေသေချာချာသိအောင် လုပ်ရမယ့် ကိစ္စမှာ မြန်မာတို့ရဲ့ခေါင်းထဲမှာ အမြတမ်းစွဲနေတယ်။ အာရုံးပါး သိပါတယ်။ ဌာနဝါးခဲ့ သိပါတယ်။ မနောဒ္ဓါရနဲ့ မနောဝိညာက် ဘယ်မှာဖြစ်သလဲလို ထပ်တလဲလဲ မေးနေတယ်။ မေးတယ်မဟုတ်လား။ ဘာလို့မေးတာတုန်း၊ အဟုတ်ဖြစ်နေတာကို အဟုတ်မသိဘူး။ ဘာကိုသာ သိတာတုန်း၊ ပညတ်နဲ့ သင်ထားသော စက္ခိပသာဒဆိုတာကို ကြားဖူးတယ်။ စက္ခိပသာဒမှာ စက္ခိဝိညာက်ဖြစ်တယ်ဆိုတာကို ကြားဖူးတယ်။ သောတစိညာက်က သောတပသာဒ။ အဲဒီလိုလေး နှစ်ခုဆက်ပြောရုံနဲ့ မရဘူး။ စက္ခိပသာဒမှာ ဖြစ်တယ်ဆိုတဲ့ဟာကိုက မြင်စိတ်ကလေး ဆယ့်ခုနှစ်ချက်ဖြစ်တယ်။ အဲဒီအထဲမှာ မြင်ကိစ္စကိုဆောင်ရွက်တဲ့ စက္ခိဝိညာက်လေးကတစ်ချက်ပဲ။ အဲဒီလေးပဲ စက္ခိပသာဒမှာ လုပ်တယ်။ ကျွန်တဲ့ မနောဝိညာက်တွေက သူမနောဒ္ဓါရနဲ့သူ သူဒ္ဓါရနဲ့သူ။ ဒီလိုပဲ ကြားစိတ်ကလေးမှာလည်းပဲ တစ်ချက်ပဲ သောတပသာဒမှာဖြစ်တယ်။ ကျွန်တဲ့ ဆယ့်ခြားကျွန်က မနောဒ္ဓါရမှာ။ အဲဒီ မနောဒ္ဓါရက စက္ခိမနောဒ္ဓါရနဲ့ သောတမနောဒ္ဓါရ ဒ္ဓါရ ဒ္ဓါရချင်း မတူဘူး။

## ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေ့အောင်)

အဲဒါတွက ပညာတွေ။ အဲဒီပညာတွေ မသင်ဖူးတော့ ပုံသေ  
မြန်မာမှတ် မှတ်ထားတာ။ စက္ခတိညာက်ဖြစ်ရင် စက္ခပသာဒါ။ သောတ  
ဝိညာက်ဖြစ်ရင် သောတပသာဒါ။ အဲဒီလိုဆိုရင် မနောဂိညာက်ဖြစ်ရင်  
မနောဒါရ ဘယ်မှာတုန်း၊ ဘာသိချင်တာတုန်း၊ ဌာနကိုသိချင်တာ။ အဲ  
တော့ သင်ထားတာကိုက ဌာနပည်တဲ့ သင်ထားတာ။ အဟုတ်ဖြစ်တဲ့  
ဌာနက ဒီမျက်စိလေး တစ်ခုတည်း။ မြောက်မြားစွာသော ဌာနတွက  
ဂိုင်းဝန်းပြီးတော့ အလုပ်လုပ်ရတယ်။ အချိန်ကာလနဲ့ ပြောရင်လည်းပဲ  
အလွန်ရှည်ကြောတယ်။ ရှည်ကြောတယ်ဆိုတာ အဖြစ်အပျက်နဲ့။ ဖြစ် တည်း  
ပျက် ကုဋ္ဌပေါင်း လေး၊ ငါး၊ ဆယ်သိန်းလုပ်လို့ သိဆိုတာလေးက ထွက်  
လာတာ။

ဒီပညာတွေဟာ စာထဲမှာပါတာ။ အဘိညာက်ရသော ပုဂ္ဂိုလ်  
များ၊ ထူးသောညာက်ရသော ပုဂ္ဂိုလ်များက ပြောခဲ့တာ။ အဲဒါကို စကားလုံး  
နဲ့ မှတ်ထားတာ။ မှတ်တော့လည်း အသေးစိတ် မမှတ်နိုင်ဘူး။ နာမ  
ပည်၊ ဌာနပည်၊ ကာလပည်တို့နဲ့ မှတ်ထားတော့ ပည်တရားနဲ့  
အမှန်တရားရဲ့ အဓိပ္ပာယ်ကို ထုတ်ဖော်ပေးပါ ပြောလို့မရဘူး။ အဲဒါက  
သဘောပေါက်ဖို့။

သဘာဝ အလုပ်လုပ်နေတဲ့ ကိစ္စတွက အလွန်လည်း လျင်မြန်  
တယ်။ အလွန်လည်း နေရာကျယ်တယ်။ ဒီခန္ဓာကြီးတစ်ခုလုံး၊ ရုပ်ခန္ဓာကြီး  
တစ်ခုလုံးက ဂိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးနေတာ။ တစ်နေရာ၊ တစ်  
နေရာလေးက အဓိကကိစ္စလေး ဆောင်ရွက်တယ်။ ကျွန်တဲ့ကိစ္စတွက  
ခန္ဓာကိုယ်တစ်ခုလုံးက ဂိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတာ။ အဲဒါတွကို

## ခန္ဓာဝါပါနှင့် ပညတ်တရား

မြင်မှ မြင်ကိစ္စလေးတစ်ခု ဖြစ်ဖို့ဆိုတာ ကုဋ္ဌပေါင်း လေး ငါး ဆယ်သိန်း လောက် ဖြစ် တည်၊ ပျက်နဲ့ လုပ်ပေးရတာ။ မြင်ကိစ္စလေး၊ ကြားကိစ္စ လေး။ အခုလို ကြားတယ်ဆိုတဲ့ အသံကိုက စကားတစ်လုံးနဲ့ တစ်လုံး ကြားထဲကိုက စက္ကန့်ပေါင်းများစွာ။ အဲဒီ စက္ကန့်ပေါင်းများစွာကို မျက်စိ တစ်မိုတ်ဆိုတဲ့ စကားနဲ့ပြောရင် အလွန်ကိုရှည်တာ။ မျက်စိတစ်မိုတ် အ တွင်းမှာကိုက ကုဋ္ဌတစ်သိန်း ဖြစ်ပျက်နေတာ။ အဲဒီတော့ သဘာဝ တရားများ ဒီလောက်မြန်တယ်။ အဲဒီ မြန်တဲ့သဘာဝတရားကို သိချင် တော့ သိအားကို မြှင့်ရမယ်။ မှတ်အားကို မြှင့်ရမယ်။ ပညာအားကို မြှင့် ရမယ်။ ဘာအားနဲ့ လုပ်ရမှာတူနဲ့ ဘာဝနာနဲ့။

ပထမဦးဆုံး ဘာ ဘာဝနာတူနဲ့ သမာဓိဖြစ်စေသော သမထ ဘာဝနာ။ သမာဓိမကောင်းရင် လိုက်မလိုဘူး။ သမာဓိအားကောင်းပြီးတော့ ဝိပဿနာပညာအားကောင်းမှ ဒီဓမ္မတွေကို လိုက်မိတာ။ လိုက်မိမှ အ ဟူတ်သိတာ။ အဟူတ်သိမှလည်း အဟူတ်သံသရာကို ကြောက်တာ။ ပုထ ဧည့်တို့ သံသရာမကြောက်တာ ကိုလေသာတွေ အပြည့်ဖုံးထားတော့ ကြောက်ရမှန်းလည်း မသိဘူး။ အဲတော့ ကိုယ့်ရဲအဖြစ်မှန်ကို ကိုယ်သိ ပြီးတော့ ဘုရားရှင်ပေးသော ပညာများကို ရအောင်လုပ်မယ်ဆိုရင် သတိ အားလည်း ကောင်းရမယ်။ ဝိရိယအားလည်း ကောင်းရမယ်။ ဇွဲလည်း ရှိရမယ်။ ပညာအားလည်း ကောင်းရမယ်။ အဲဒါမှ ထိုးတွင်း၍ သိမြင်နိုင် တာပါ။ အဲတော့ သည်းခံရမယ်။ ဇွဲရှိရမယ်။ သွို့အားလည်း ထက်သန ရမယ်။ ဒါမှ ဒီပဿနာတွေ ရမှာ။ ရမှ ပိမိအတွင်းသန္တနှင့်မှာ အမြတ်မျှပိစက်နေတဲ့ ကိုလေသာတွေရဲ ဘေးရန်ကို ကာကွယ်နိုင်မယ်။

## ဆရာတိုး ဦးငြေးအောင် (မဟာသွေ့မွှေအောက်စဉ်)

---

အခုလို ပညာတွေကို သင်ယူပြီးရင် ထပ်တလဲလဲ ဆင်ခြင်ပါ။ ထပ်တလဲလဲ စဉ်းစားပါ။ မိမိတို့ သိနေတယ်ဆိုတာတွေက ပညတ်နဲ့ သိနေရတာ။ (နာမပညတ်၊ ဌာနပညတ်၊ ကာလပညတ်တဲ့)။ အဲဒါတွေကို ကျော်လွှန်ပြီးတော့ ပရမတ္ထသဘာဝတွေကို ရောက်အောင် သိစွမ်းအား ဝိယာကာကွန်ဘက် ပွားရမယ်။ ဒါကြောင့်မို့လို့ ဘုရားက ပညာကိုလည်း ပွားပါ။ ဝိယာက်ကိုလည်း ပွားပါ။ ဒွဲရှိရှိနဲည်း လုပ်ပါ။ အဲတော့ အား လုံးသော ဓမ္မမိတ်ဆွဲများ ဘုရားပေးတဲ့ ပညာအမွှားကို ရရှိပါ။ ရောက် နိုင်အောင် နွဲကောင်းကောင်းနဲ့ သွေ့အားကောင်းကောင်းနဲ့ သတိအား ကောင်းကောင်း၊ ဝိရိယအားကောင်းကောင်းနဲ့ အားထုတ်နိုင်ကြပါစေ။

သာဓာ သာဓာ သာဓာ။